



သင် ထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ အပေါ်မှာ အာရုံစိုက်ဖို့ သင့်မှာ အရည်အချင်း ရှိပါတယ်

တချို့သောဖြစ်စဉ်တွေက တကယ်ပဲ ဘာမှလုပ်လို့ မရနိုင်ဘူး ဆိုရင် လျစ်လျူရှုလိုက်ဖို့သင့်တယ်ဆိုတာ သင် သိပါတယ်။ အာရုံမစိုက်တော့ဘဲ လက်လွှတ်လိုက်ပါ။



ပြောင်းလဲမှုတွေ သင် လုပ်နိုင်ပါတယ်

တစ်ခါတလေမှာ ပြဿနာတွေက မကျော်လွှားနိုင်ဘူးလို့ ထင်ရပါတယ်။ လက်မလျှော့လိုက်ပါနဲ့၊ မြန်မြန်အကျိုး ရစေတဲ့ နေရာက အိမ်မှာပဲရှိပါတယ်။ တစ်ယောက်ယောက်ဆီ ချဉ်းကပ်ပါ။ အကောင်းမြင်ရလဒ်တွေက စိတ်ဓာတ်ကို မြှင့်တင်ပေးပါလိမ့်မယ်။ ကမ္ဘာကြီးက ဆိုးဝါးတဲ့နေရာ မဟုတ်ပါဘူး။

